

---

## ကွပ်။ ကွပ်သုံး။ ကွပ်သူ့။ ကွပ်သူ့တ်။

---

ဝေါဟာရ ‘ကွပ်’/‘ကွပ်သုံး’/‘ကွပ်သူ့’ တအ်စွဲရှိ ဒြိကြိယာအိတ်ရဲ။ ပဲအဘိဝန်အွာဟာလီဒေဂ် ‘ကွပ်’ စွဲ ညားကိုလင်အဓိပ္ပါယ် to be silent ရဲ။ ‘ကွပ်သူ့’ စွဲမျန် ညားကိုလင်အဓိပ္ပါယ် to be silent ကို ရဲ။ ‘ကွပ်သုံး’ စွဲ ညားကိုလင်အဓိပ္ပါယ် to be lost in thought, to be silent ဖွန်ရဲ။ ဝေါဟာရ ‘ကွပ်ကွပ်’ စွဲ ဒြိကြိယာဝိသေသနမွဲတဲ့ ညားကိုလင်အဓိပ္ပါယ် silently, secretly, quietly, privity ရဲ။ အတိုင်ပွဲက်အွာဟာလီဒေ “to be silent” မူးရှိ စွဲအဓိပ္ပါယ် “ဟွံဟိုအရောင်၊ ဟွံဗျာ ပါင်၊ သူ့တွဲ့ပွဲ” မနှုတဲ့ ဗတ်ဗွာမူး “စကားမပြော၊ အသံမပြု၊ ဆိတ်ဆိတ်နေသည်၊ တိတ်တိတ် နေသည်” မနှုရဲ။ ဆအဓိပ္ပါယ်ကော်မွဲသ်စိတ်ဟောင် အွာဟာလီဒေထွေးလင်နှုတဲ့ အဓိပ္ပါယ်ခေါ်မဒေက် ပွဲ့သ်ကို အဲရွှေ့ညာတ်ကောတ်ရဲ။ အဓိပ္ပါယ်မဒေက်ပွဲ့ ပဲအဘိဝန်အွာဟာလီဒေဂ် ဗတ်အောင်လိုက်မူး “to be still; to be static; to be stationary” မနှုတဲ့ ဗတ်ဗွာမူး “မလူပ်မရှုက် ြိမ်သည်” မနှုရဲ။ ဗတ်ဘာသာမန်မူး “ဟွံချို့ တန်ပွဲ့၊ တော်ပွဲ့ (ညိုင်ပွဲ့)” မနှုရဲ။

(တင်သူ့။ ပဲခေတ်တဲ့ကာအဲ ပိုကောန်မန်တအဲ ပဲမဟိုအရောင် မရပ်စပ်စကာတ်ပွဲ့ ဝေါဟာရမူး ‘ညိုင်’/‘ညိုင်ဝတ်’ စွဲတအ်ရှိ ခေါ်ဟွံဗျာသောင်ကိုဝေါဟာမန်ခွဲ့သုံး ပိုမရော်ကောတ်လင်ခေါ် နှုက်ဝေါဟာရ ဗွာမူး ‘ြိမ်’/‘ြိမ်ဝပ်’ ရှိရောင် ဂပ်ဂပ်သမ္မာရဲ။)

ဟိုမွဲနဲ့တူန် ဝေါဟာရမန် ‘ကွပ်’ စွဲ ခေါ်နဲ့အဓိပ္ပါယ်(j)သ်ရဲ။ အဓိပ္ပါယ်မွဲသ်ပထမရှိ “ဟွံဟိုအရောင်၊ ဟွံဗျာပါင်၊ သူ့တွဲ့ပွဲ”/ “စကားမပြော၊ အသံမပြု၊ ဆိတ်ဆိတ်နေသည်၊ တိတ်တိတ်နေသည်”/ “to be silent, to be quiet” မနှုတဲ့၊ အဓိပ္ပါယ်ခေါ်ခွဲ့တိယရှိ “ဟွံချို့ တန်ပွဲ့၊ တော်ပွဲ့ (ညိုင်ပွဲ့)”/ “မလူပ်မရှုက်၊ ြိမ်သည်၊ ြိမ်သက်သည်”/ “to be still; to be static; to be stationary” မနှုရဲ။ ပွောစ်အဓိပ္ပါယ်ခေါ်မနဲ့တဲ့(j)သ်ရှိ ကာလပိုမစကာဝေါဟာရ ‘ကွပ်’ စွဲမူး အဓိပ္ပါယ်မွဲမွဲသ် လောင် ဗွဲတွော်ခြားပိုကောတ်မန်၊ ဟွံဗျာသောင်ရှိ မဲ့အဓိင်စိ သို့အဓိပ္ပါယ်(j)သ်စွဲ့လောင် ပိုကောတ်ရှိမန်ရဲ။ ကာလပိုမိုက်ရှိကောတ် အဓိပ္ပါယ်မွဲမွဲသ် ဗွဲတွော်ခြားမူး နှုပ္ပါယ်မရှု့ပြုစကာခံရှိ ပိုဒေးတိလင်ရောင်။ ဒေးစကာထွေးကို့ဗွဲ့ဗွဲပမာမူး

“လွှာ့၊ မင်ကွပ်ကွပ်” = “မပြောနှင့်၊ တိတ်တိတ်နော” = “Don't talk; be quiet.”  
“လွှာ့ချို့၊ မင်ကွပ်ကွပ်” = “မလူပ်နှင့်၊ ြိမ်ြိမ်နော” = “Don't move; keep still.”

နနဲ့ြိမ္ပါယ်သ်စွဲ “မင်ကွပ်ကွပ်” စွဲသူး ယဝိပိုဟိုချာမူး အဓိပ္ပါယ် “မင်သူ့တွဲ့ပွဲ” ဟာ၊ အဓိပ္ပါယ် “မင်တော်တော်”/“မင်ညိုင်ညိုင်” ဟာ၊ သို့အဓိပ္ပါယ်(j)သ် ခေါ်နှုအာမန်တဲ့ ညီးစုံခေါ်ရွှေ့သောင်ကွေးရှိ

ပိုထပ်ပောင်စုတ် “လွဟို”/“လွချို” အတိုင်္ဂါယ်မထူးကိုလင် ဗဲလတူဝံမှု ဒုၢုအမိပါယ်မထူးပြု၏ ခာရု ခဲ့သောင်ကွေးအာဖွဲ့မလောန်ရှာ။

**‘နှစ်’ — အမိပါယ်(၁)။ (ဟုံးဟိုအရောင် ဟွားပူးဖိုင် ဖံ့းသွှဲတ်တဲ့)  
(ဓကားမပြော အသံမပြော) ဆီတ်ဆီတ်နေသည်။ တီတ်တီတ်နေသည်။  
**to be silent, to be quiet****

- ကျိုမိုင်ပရုဏ်သိုင်ကတ်ဝင်တဲ့ ကျိုကျူးတိန်ရှာ။ ဘဒ်သိုင်ကမ္မိုင်မိုင်တဲ့ “ကျိုဂကူအယုတ်စွာ ခဲ့ကျူးပြိုင်ကိုပိုရောင်သွား”၊ ယယ်ပိုစွေဟ်ကိုခဲ့တုန်လောင် ယုတ်တာအာည်ငွေ့ကိုရှာ။ ဒုတဲ့ ဘဒ်သိုင်ကမ္မိုင် ကွားကျိုးဖို့တို့တ်ရှာ။ (၅၅၀။ ၈-၁၇၂။ ၂-၄၉၁။ အစွေား။) ပူးမူးဗျာ/ ထိုခြေထဲ့၏ ဤသို့ဟောက်ကုန်၍ ကစားမြှုးထူးသောကာလည့် ထိုမြေမြေခွေးသည်လည်း ဟောင်၏။ ခြေထဲ့တို့သည် ထိုမြေမြေခွေး၏အသံကို ကြားကုန်၍ “ဤမြေမြေခွေးသည် ငါတို့နှင့်တကွ ဟောင်၏” ဟု ရှုက်စနိုင်နိုင်၍ ဆီတ်ဆီတ်နေကုန်၏။ (၅၅၀။ ၃-၉၄။ ညောင်ကန်။) ပူးမူးအောင်လိုက်/ ---, all the Lions were together at the entrance of their leader's cave, roaring loudly and gambolling about as lions use. As they were thus roaring and playing, the Jackal too lifted up his voice. "Here's this Jackal, giving tongue along with us!" said the Lions; they felt ashamed, and **were silent**. (The Jataka: Vol. I & II: Book II: p-46)
- (ကောန်ပြုသိုင်ရှု) ဖွေဟုံးခုံးကရော်အွာရှာ။ ပူးကာလရှု ပြုမွဲရှု လွှဲမသွေးရှု တရားခဲ့လောင်တဲ့ ဦးခြင်တ်တဲ့ ကောန်ပြုသိုင်ညာတ်လွှုံးရှုတဲ့ စကြံးရှာ။ “ပြုရှု ကြော်ဟေန်ကွေ့သွား” (လြုပ်ရှု)ချပ်တဲ့ ကွားကျိုးခြင်း။ (၅၅၀။ ၈-၂၅၂။ ၂-၂၇၂။ အစွေား။) ပူးမူးဗျာ/ (မင်းသားသည်) ဆရာနှင့်တကွ ရေချိုးအဲသောငှာ သွား၏။ ထိုအခါ တယောက်သောမိန်းမအိုသည် နှမ်းတို့ကို အဖြူချွေတ်၍ ဖြန်ဖြီးလျှင် စောင့်လျက်နေ၏။ မင်းသားသည် နှမ်းဖြူတို့ကိုမြင်၍ စားလိုသည်ဖြစ်၍ နှမ်းတဆုပ်ကို ယူ၍စား၏။ မိန်းမအိုသည်ကား “ဤလှလင်သည် ချင်ခြင်းတပ်သောသူဖြစ်၏” ဟုအောက်မေ့လျက် တာမှုတာခုမဆို။ (၅၅၀။ ၃-၃၇၇။ ညောင်ကန်။) ပူးမူးအောင်လိုက်/ Now one day, he went to bathe along with his teacher. There was an old woman, who had prepared some white seeds, and strewed them out before her: there she sat, watching them. The youth looked upon these white seeds, and desired to eat; he picked up a handful, and ate them. "Yon fellow must be hungry," thought she; but she said nothing, and sat **silent**. (The Jataka: Vol. I & II: Book III: p-194)
- “ယွှေးအွားပို့၊ ပိုကတ်တံ့ခိုင်အွားပို့ရှု ကိုဂစိတ်လမျိုးသတ် စံ့ငယ်တဲ့ ကိုဖျိုက်ညားမွဲရှု ပူးမို့တ်ပိတ် ပို့ခို့က်ဟွားညာတ်သွားအံ့အွား” ကွားရှုဂါး။ “ဟဲမင်္ဂလာ၊ မြှုံမင်္ဂလာလိုပြုသိုင်ရောင်ဟာ။ လဖန်ကံ့ ဂုံးစွာသွေးနှုန်းပဲရှာ၊ ဖေနံကံ့ ဂုံးဖြုပ်သိုင်ရှု၊ မြှုံလွှာဟို မြှုံကွား” ရွှေးတဲ့ ဆောင်ကွေးကွားရှုရှု။ (၅၅၀။ ၈-၂၁၄။ ၃-၁၇၁။ အစွေား။) ပူးမူးဗျာ/ “ဆရာ၊ ကျွန်ုပ်တို့၏ဖောင်တို့၌ သူတပါး

ကိုသတ်၍ ချမ်းသာကိုပြုခြင်းမည်သည် မရှိသည်မဟုတ်တဲ့လေ” ဟု(တပည့်သည်)ဆို၏။ “သင်ကား မင်း၏ဥစ္စာကို စောင့်၏။ များစွာသောငါး၊ အမဲတို့ကို စားရကုန်အံ့၊ ဥစ္စာကို ရကုန်အံ့၊ ဆီတ်ဆီတ်နေ့လေ့” ဟု တပည့်ကို မြစ်၏။ (၅၅၀။ ၃–၆၉၉။ ညောင်ကန်။) ပုံမှုအောင်လိုက်/ The chief disciple of the family priest approached his teacher and asked, “Is it not written, Master, in our Vedas that there is no happiness for those who take the life of any creature?” The priest replied, “You are to bring here the king’s property, and we shall have abundant dainties to eat. Only **hold your peace.**” (The Jataka: Vol. III & IV: Book IV: p-30) (**hold/keep your peace** = to keep quiet even though there is something you would like to say/ Longman Dictionary)

- (သိုင်)နိုင်စားစွာကျားတဲ့ “မွေးယဲအာဟာ” သိုင်သွာန် စွာကျားနှုန်းဖို့ ရော” သိုင်ကူး။ (၅၅၀။ ၈–၄၇၂။ ၂–၁၆၉။ အစွဲ့။) ပုံမှုဗွာ/ “ရှင်မိဖုယား၊ အသို့နည်း၊ ရှင်မိဖုယားအား မချမ်းသာသလော” ဟုမေးတော်များ ထိုမိဖုယားသည် မင်း၏စကားကို မကြားသကဲ့သို့ပြု၍ သုံးကြိမ်မေးတော်မူသော်လည်း ဆီတ်ဆီတ်သာနော၏။ “ရှင်မိဖုယား၊ အဘယ်ကြောင့်စကားမဆို ဆီတ်ဆီတ်နောဘိသနည်း” ဟုမေးတော်မူသည်ရှိသော်။ (၅၅၀။ ၁၇၂–၆၇၃။ ညောင်ကန်။) (ကွပ် = ဆီတ်ဆီတ်နေသည် = to be silent)

### ‘နှုန်း’ – အမိန္ဒိယ်(၂)။ (ဟုံချိဖွံ့ကသီ မံ့င်တော်တဲ့)

(မလူပိမရှုက်၊ မလူပိရှားဘဲ) ဋီမိဋီမိနေသည်။ ဋီမိသက်နွားနေသည်။  
to be still; to be static; to be quiet

- “ယုံမိမအဲစီ၊ လျှော်စွံရှု အဲသွေးလမျို့ သွေးမိမဝါရဲ့၊ မိုဟ်တံ့ရှု ဇုံကြုင်စိုပ်တဲ့ သို့ပို့ညားပို့စွံသွေးချို့တဲ့။ နေပါ့မဲ့အဲသွေးတဲ့ ကာလုမိုဟ်တံ့ကြုင်စိုပ် ပုံမြုံသွေးစွံရှု အဲမဲ့ဖြေပိတိတ်တဲ့ မိကု့မဝါရဲ့ ကုံးနှုန်းအာရာ။ ‘ခြံးသွေးစွံရှု’ ဆြော့မဲ့စွံရှု။ ဇုံကြုင်စိုပ်တဲ့ သွေးအာကြွံ့ရဲ့၊ တဲ့မိကု့မဝါရဲ့ရွှေးရဲ့” သို့စွံ(အဲနှုန်း) ဟိုကိုမိမဝါတဲ့ တန်စွံရှု။ ပုံးကာလုရှု မိုဟ်ကြုင်စိုပ် ဖိုင်စိုပ်အာရာ။ ကြုင် ပုံမြုံနှုန်းယုံရှု မိကု့မဝါလွှာအာ နှုန်းစွံရှု။ ကကန်တဲ့ နှုန်းယဲ့ ဖြေပိတိတ်အာရာ။ မိမဝါရဲ့နှုန်းစွံ ဟွာ့ကသီကျေရဲ့။ (၅၅၀။ ၈–၃၈၅။ ၃–၄၀၁။ အစွဲ့။) (ဟွာ့ကသီကျေရဲ့ = ဟွာ့ချို့ ဟွာ့ပချို့ကျေရဲ့) (ကွပ်စွံဟွာ့ကသီကျေရဲ့ = မလူက်မရှုက် ဋီမိသက်နွားနေသည်)
- “နှုန်းရသိရှုတဲ့ ညားရှု မဂံ့ပက်င်ရင်ကိုနှုန်းချင်ရော” အမာတ်တံ့ကူး။ ဒန်ပိုင်ကြုသို့ဆောရှု ကူးသို့မှုံးသို့မှုံး အမာတ်တံ့ကူးတံ့ရှု။ “ယားရအမာတ်တံ့စိုးရောင် ဒေးသွောင်းပွဲစိုးရှု ဒ နပိုင်နှုန်းစွံရှု။ ယားရအမာတ်တံ့စိုးရောင် ဟွာ့အေးသွားရှု ဒန်ပိုင်ကတိုင်တို့နှုန်းတဲ့ တက်တရင် သဲ့ရှု” ဂေးတဲ့ အမာတ်တံ့ရှုလိုင်ဒန်ပိုင်ရှုတဲ့ ——။ (၅၅၀။ ၈–၄၆၁။ ၂–၁၂၆။ အစွဲ့။) (ဝေါဟာရမန် ‘ကွပ်’ ဒွဲဘွဲ့ နအမို့ယ် ‘ဟွာ့ချို့’ မံ့င်တော်တဲ့ စွံလောင်ကေတ်ရှုံး၊ နအမို့ယ် ‘ဟွာ့ဗျာရမ်သာင် မံ့င်သို့တ်တဲ့ စွံလောင်ကေတ်ရှုံးရဲ့၊ ကေတ်ရှုံးမာန်သို့အမို့ယ်ဝါသ်ရှုံး’ ပုံးမှုံး / “သုံးနှစ်သောကာလပတ်လုံး အဘယ်သူသည် ပြည်ကို မင်းပြုလိမ့်မည်နည်း” ဟု –

—၊ မေးလျှောက်သည်ရှိသော်၊ ——။ “ဝါလသည်တိုင်အောင် ဉာဏ်ခြေနှင့်တို့သည် မင်းပြုကုန်လတ္ထံ” ဟုဘုရားလောင်းသည် မိမိ၏မြောက်ခြေနှင့်တို့ကို ချတ်၍ပေးလိုက်၏။ ——။ အမတ်တို့သည် မြောက်ခြေနှင့်တို့ကို ရာဇ်လွှဲပြုထား၍ တရားကို ဆုံးဖြတ်ကုန်၏။ မကောင်းသဖြင့် ဆုံးဖြတ်သည်ရှိသော် ခြေနှင့်တို့သည် အချင်းချင်းတိုက်ခတ်ကုန်၏။ ထိုအ မှတ်ဖြင့် တစ်ဖန်ဆုံးဖြတ်ကုန်၏။ ကောင်းစွာဆုံးဖြတ်မိသည်ဖြစ်အံ့၊ ခြေနှင့်တို့သည် အသံ မရှိကုန်သည်ဖြစ်၍ ဤမြိမ်သက်စွာတည်ကုန်၏။ ——။ (၅၅၀။ ၈-၈၄။ ညောင်ကန်။) ပုံမှုအောင်လိုက်/ For three years the slippers ruled the kingdom. The courtiers placed these straw slippers upon the royal throne, when they judged a cause. If the cause were decided wrongly, the slippers beat upon each other, and at that sign it was examined again; when the decision was right, the slippers **lay quiet**. (The Jataka: Vol. III & IV: Book XI: p-82)

- (သို့င်မဟာပနာဒရု ဗုသမာဓလှုမိုဟ်မဓလှုတဲ့ ဟွှံပြီးင်ကအီတရုရ သို့င်အိန်ဗလေးကာ သမာ ဓလှုဒေဝတရ။) ကောန်ဒေဝတ်သမာဓလှုရှု ပုံမှုက်ရောင်သိုင် ပူလတူအကာသရှု ပဒတ်ဒုံး တဲ့ ရိုင်မဲ့ တဲ့မဲ့ ရွှေဟ်မဲ့ မတ်မဲ့တံ့ရှု သဝဲမဲ့လွှေတဲ့ ဓလှုဗောင်ဒုံးင်ရောရှု။ အကုမဲ့လွှေရှုရှု မံင် ကွားပုံးင်တဲ့ ဟွှံရွှံချိရှု။ မဟာပနာဒညာတ်ရွှံးတဲ့ ပြီးင်ကအီညိရှု။ (၅၅၀။ ၉-၄၈၉။ ၇-၂၉၃။ အစွဲ့။) (ပုံမှုဗာ/ သိကြားမင်းသည် ထိုအကြောင်းကိုသိ၍ “အချင်း၊ သွားချေး မဟာပနာဒမင်းသားကို ပြံးရယ်စေ၍ လာလှည့်” ဟု နတ်သဘင်သည်ကို စေလိုက်၏။ ထိုနတ်သဘင်သည်သည် လာလတ်၍ မင်းယင်ပြင်ဝယ် ကောင်းကင်းရပ်လျက် ထက်ဝက် သောကိုယ်ကို ပြု၏။ လက်တဘက်, ခြေတဘက်, မျက်စိတဘက်, အစွယ်တရောင်းတည်း ရှိသည်ဖြစ်၍ ကား၊ လူပ်၏။ ကိုယ်ထက်ဝက်သာ တုန်လှပ်၏။ ကြောင်းသောကိုယ်ထက်ဝက် သည် မတုန်မလှောပ်သည်ဖြစ်၏။ ထိုကိုယ်ထက်ဝက်သာ ကနေသော နတ်သဘင်သည်ကိုမြင် ၍ မဟာပနာဒမင်းသားသည် အတန်ငယ် ပြံးရယ်ခြင်းကို ပြု၏။ (၅၅၀။ ၁၉-၂၉၉။ ညောင်ကန်။) (အကုမဲ့လွှေရှုရှု မံင်ကွားပုံးင်တဲ့ ဟွှံရွှံချိ = ကိုယ်ထက်ဝက်သည် မလှပ်ဘဲ ဤမြိမ် သက်စွာနေသည်) ပုံမှုအောင်လိုက်/ Sakka, perceiving this, sent down a divine dancer, bidding him make prince Maha-panada laugh. Then he came and remained poised in the air above the royal courtyard, and performed what is called the Half-body dance: one hand, one foot, one eye, one tooth, go a-dancing, throbbing, flickering to and fro, all the rest **stone still**. Maha-panada, when he saw this, gave a little smile. (The Jataka: Vol. III & IV: Book XIV: p-204)

‘ကွဲပ်သဲ’ – (ဘုံဟူးအရောင် ဖွံ့ဖြိုးပါင် မံင်သဲတ်တဲ့)  
 (ခကားမပြော အသံမပြော) ဆီတ်ဆီတ်နေသည့်၊ တီတ်တီတ်နေသည့်  
**to be silent, to be quiet, to be speechless**

- “ယွဲခမိတ်၊ လျှော်စွဲရှု မွေးတံတိုင်သားရာ။ အတိက်လောင် အဲထော်သို့ကိုန်ရ” ဂေးတဲ့ ကျော်ကြဲ  
 ကွဲပ်သဲ့ခွင့်ရှု။ ခမိုက္ခိုင်အာတ်ပင်မှုင် ကတ်အတိက်တော်တဲ့ ကျော်ကြဲတွဲကိုရှု။ (၅၅၀။ ၈-၉။  
 ၂-၂၉။ အစွဲ့။) ဗတ်ဗျာ/ “ရဟန်းတို့၊ ဝါဘုရားကို ယခုအခါ၌ သင်တို့ချီးမွမ်းကြ  
 ကုန်၏။ ငါဘုရားသည် ရေး၌လည်း အိမ်ထောင်နေခြင်းကို စွန်းဖူးသည်သာလျှင်တည်း” ဟု  
 မိန့်တော်မူ၍ ဆီတ်ဆီတ်နေတော်မူ၏။ ထိုအတိတ်အကြောင်းကို ရဟန်းတို့သည် နာကြား  
 လိုသည်ဖြစ်၍ မြတ်စွာဘုရားကို တောင်းပန်ကုန်၍ မြတ်စွာဘုရားဟောကြားတော်မူ၏။)
- “တဟင်အင့်ပုံတွဲအဲမွဲမွဲ နှံသူးဟာ” သေ့ဌ္ဌာ်သဲ့ခွင့် ဒြော်မဟုတ်။ “မူပတွဲ  
 အဲမကွဲပ်သဲ့ခွင့်ရော့” သမ္မာဂါး။ (၅၅၀။ ၈-၂၈။ ၂-၂၅၀။ အစွဲ့။) ပဲမူဗျာ/ “သင့်အား  
 တစုံတရာ့သောဝတ္ထု၌ တောင့်တခြင်းသည် ရှိသလော” ဟု(သူငွေးမ)မေး၏။ ဤသို့မေးလော်  
 လည်း (သူငွေးသည်) ဥစ္စာကုန်အံ့သည်မှ ကြောက်သောကြောင့် တစုံတရာ့သောစကားကိုမ  
 ဆို အသံမရှိသည်ဖြစ်၍သာလျှင် အိပ်၏။ ထိုအခါ ထိုမစွဲရှိယသူငွေးကို မယားသည် “အ<sup>၁</sup>  
 ရှင်၊ ဆိုလော့။ (အဘယ်ကြောင့် ဆိတ်ဆိတ်နေဘိသနည်း)” ဟုဆို၏။ (၅၅၀။ ၂-၃၇၂။  
 လျောင်ကန်။) ပဲမူအောင်လိုက်/ “Well, then, have you a craving for anything?”  
 (the wife asked him) But still **not a word would he say**, -- all because of his preposterous fear that he might waste his substance; but lay there **speechless** on his bed. “Speak, husband,” said the wife; ----. (The Jataka: Vol. I & II: Book I: p-195) (not a word would he say = he was silent; he remained speechless)
- “----၊ အလုံပိုနြားအဲခိုက် နံကြုလမျိုး ဟွဲမွဲကိုလမျိုး သိုဖအိုတ်ပစို့တဲ့ သွော်ကလိုင်  
 တုပ်တုပ်ဟောင် အဲခိုက်မပရအ်ကိုကော်ရအံ့” သင်ခသေ့ဌ္ဌာ်ဂါး။ “နှုံရသိုံး ဒုံးကော်ဟာ”  
 သိုင်သွားနိပ်လိုသေ့ဌ္ဌာ်။ “နှုံကော်ရအံ့” ပိုလိုသေ့ဌ္ဌာ်ဂါး။ “လျှော်သင်ခသေ့ဌ္ဌာ်မှတ်ကြုံ  
 ကိုပိုလိုသေ့ဌ္ဌာ်၊ မူသေ့ဌ္ဌာ်ရော့” သိုင်သွားနှုံ၊ ပိုလိုသေ့ဌ္ဌာ်သဲ့ခွင့်ခွင့်။ “သွေး  
 သွေးမွဲတဲ့ သေ့ဌ္ဌာ်ရှိခိုးကတ်စုတ် မူဟ်ယာတ်သင်ခသေ့ဌ္ဌာ်မှုံးရွဲ့ ပကွဲဟာ” သိုင်သွားနှုံ၊  
 (ပိုလိုသေ့ဌ္ဌာ်)ကွဲပ်သဲ့ခွင့်ကို။ (၅၅၀။ ၈-၁၃၁။ ၂-၃၇၅။ အစွဲ့။) ပဲမူဗျာ/ “----၊  
 အလုံးစုံသော အသက်ရှိသောစည်းစိမ် အသက်မရှိသောစည်းစိမ်ကို နှစ်စုံတို့ကိုပြု၍ ညီ  
 မျှသောအဘို့ကို ပေး၏” ဟု(သခံသူငွေးသည် မင်းအား)လျောက်၏။ မင်းသည် “ထို  
 သခံသူငွေးဆိုသောစကားသည် မှန်သလော” ဟု ပိုမိုယသူငွေးကိုမေး၏။ “အရှင်မင်း  
 ကြီး၊ မှန်ပေ၏” ဟု(ပိုမိုယသူငွေး)ဆို၏။ “သင့်ကိုလျှင်ကြံ့ရှုလာသော သခံသူငွေးအား  
 သင်သည်ပြုအပ်သော တစုံတရာ့သော ပူဇော်ခြင်းသည်ငှင့်း မြတ်နှီးခြင်းသည်ငှင့်း ရှိသ  
 လော” ဟု(မင်းသည် ပိုမိုယသူငွေးအား)မေး၏။ ထိုပိုမိုယသူငွေးသည် ဆီတ်ဆီတ်နေ

၏ “သင်သည် ထိုသခံသူငွေး၏ ပုဆိုးစွန်း၌ထည့်၍ ပေးအပ်သော တတ္ထများသော ဖွဲ့သည် ရှိသလော” ဟု(မင်းသည် ပိဋ္ဌယသူငွေးအား)မေး၏။ ထိုစကားကိုကြား၍ (ပိဋ္ဌယသူငွေးသည်) ဆီတ်ဆီတ်နေသည်သာလျှင်ဖြစ်၏။ (၅၅၀။ ၂-၅၅၈။ ပေါင်ကန်။) ပူးမူအောင်လိုက်/ “Sir”, said he (the Millionaire), “when in his need my friend confided in me, and came to seek my aid, I gave him the half, not only of my money, but of my live stock and of everything that I possessed.” “Is this so?” said the king to Piliya. “Yes, sire,” said he (Piliya). “And when, in his turn, your benefactor confided in you and sought you out, did you show him honour and hospitality.” Here Piliya **was silent**. “Did you have a half-quartern of pollard doled out into the corner of his cloth?” (the king asked) Still Piliya **was silent**. (The Jataka: Vol. I & II: Book I: p-288)

- နမ္မိုင်ကိုဝါ ပိန်ဗမ္မာန်တကိုလောင် ဖေက်ခုပ်ပေါ်ပြာကတ်အာတဲ့ ဗုဏ္ဍိဟ်ပြကာကာပ် အဲ့ချုံး ပွံ့ဟိုရ။ (၅၅၀။ ၄-၂၂၂။ ၂-၅၉၅။ အစွဲ့။) ပူးမူဗာ/ ပုဇွဲးမသည် မိမိ သည် ပြုအပ်သောအမှု၏ ထင်ရှားအဲသည်မှ ကြောက်သောကြောင့် ပုဇွဲးသည် အ ဖန်တလဲလဲမေးသော်လည်း ဆီတ်ဆီတ်နေသည်သာလျှင်ဖြစ်၏။ (၅၅၀။ ၃-၂၃၁။ ပေါင်ကန်။) ပူးမူအောင်လိုက်/ Again and again he asked, but she, fearing lest her deed should be discovered, **held her peace**. (The Jataka: Vol. I & II: Book II: p-117) (she held her peace = she was silent)

**‘ကုပ်သူ့’ – (ဟုံ့ဟုံ့အရောင် မံ့င်သူ့တ်တ၊ နှဲကိုအီနိုရီဘဗ္ဗ၊ သူ့လလဲတဲ့တ )  
ဆီတ်ဆီတ်နေသည်။ ဦးမြိမ်သက်သည်။ ဆီကြိုရှိသည်။  
**to be silent, to be quiet, to be calm, to stay calmly****

- “ယွဲအန်း၊ မိုဟ်မသုန်ကုံး မစင်းညးတဲ့ မန်ကိုဗရုမသျုင် ဗရုမနွော်မူးဂုံး ဆလျုဟ်စွံဟွားသေင်၊ ပူးဘဝမတဲ့တော်ကိုလောင် ချုံစင်းညးတဲ့ ဗရုမသျုင် ဗရုမနွော်ဂုံး ခုံတံ့ကြိုဗအတ်တတဲ့ရ။ ဥပုံးအရိုမသုန်ကုံးတွဲန်လောင် ဆပူးဘဝလျှော် မကုပ်သူ့ခွံ့ဗုံး ပူးဘဝမတဲ့တော်ကိုလောင် မကုပ်သူ့ခွံ့ဗုံးကိုတဲ့ရ” (ကျိုဗြိုဗား။) (၅၅၀။ ၄-၁၃၃။ ၂-၅၁၉။ အစွဲ့။) ပူးမူဗာ/ “(အာနန္ဒာ)၊ ဤစားကြုံးစားတို့သည် ယခုအခါ်သာလျှင် စားကြုံးကိုစားကုန်၍ ကြော် ဖြာကုန်သည်ကား မဟုတ်ကုန်သေး။ ရေးဦးလည်း ကြော်ဖြာကုန်သာလျှင်ကတည်း။ ဤဒါယ ကာတို့သည်လည်း ယခုအခါ်သာလျှင် ဦးမြိမ်သက်စွာနေကုန်သည် မဟုတ်သေး။ ရေးဦး လည်း ဦးမြိမ်သက်စွာနေဘူးကုန်သာလျှင်ကတည်း။” (၅၅၀။ ၃-၁၃၂။ ပေါင်ကန်။) ပူးမူအောင်လိုက်/ The Master said, “Ananda, this is not the only time these pages have fed on broken meat, and made a great noise after it; they used to do the same in the olden days; and then too these lay brethren were just as **quiet** as they are now.” (The Jataka: Vol. I & II: Book II: p-66)

- “မူအင့်ပြုခဲ့ရော” (ဇောဓိသတ်သိုင်ခဲ့၍ သွာန်တွေကျောက် ခဲ့၏ပြုရ။) “ဘောဂီနည် သွေးကိုပါယ်မှုတဲ့ ဘွဲ့ပြုသွေးသို့မြတ်စွာ” ခဲ့၏ပြုရ။ ဇောဓိသတ်ချပ်တဲ့ ကွပ်သွေးသို့မြတ်စွာ။ (၅၅၀။ ၈—၂၉၂။ ၃—၁၀၁။ အစွဲ့။) ပွဲမူဗာ / “ရှင်မ၊ အဘယ်ချင်ခြင်းနည်း” ဟု (ကျိုးမိဖယားကို) မေးသည်ရှိသော် “ငါသည် ဗာရာဏ သိမင်း၏ ဘောဇူးကိုစားလို၏။ ရှင်မင်းကြီး၊ ငါသည် ထိုဘောဇူးကိုရခြင်းနှင့် မတတ် ကောင်းအဲ၊ ထို့ကြောင့် အသက်ကိုစွန့်အဲ” ဟုဆို၏။ ဘုရားလောင်းသည် ကြံလျက်နေ၏။ (၅၅၀။ ၃—၅၅၆။ ညောင်ကန်။) (ကွပ်သွေး = ဆိတ်ဆိတ်နေသည်) ပွဲမူအောင်လိုက်/ ----: there's something I want very much" (said Queen Crow.) "What is it?" asked he (King Crow). "I want some of the king's food to eat; and as I can't get it, I am going to die." The Crow sat down to think. (The Jataka: Vol. I & II: Book III: p-296)
- ဂစ်ကမ္ဗိုင် ပင်အာရာ့စရာ၊ ဂစ်ကမ္ဗိုင်ရှုအကြံတဲ့ ချွဲဂစ်ကို ကောန်ဂစ်သွေးတ်တံ့ရှုကို ချွဲ စွဲရှု စွဲပောင်ရွှေတဲ့ ပွဲပယားကစ်မ္ဗိုင်မရှု ပါင်ဟာလဝ် နိုင်မွဲလိုန်လဝ်တိတဲ့ ကွပ်သွေးသို့မြတ်စွာ။ (၅၅၀။ ၈—၃၄၄။ ၃—၃၉၈။ အစွဲ့။) ပွဲမူဗာ / (ငုက်တို့သည်) အစာရှာသွားကုန်၏၊ ယုတ်မာသောကျိုးသည် ငုက်တို့သွားသောကာလွှာ အားလုံးကိုလည်းကောင်း၊ သားငယ်တို့ကိုလည်းကောင်း ဝမ်းပြည့်အောင်စား၍ ထိုင်က်တို့လာသောကာလွှာ ဌီမြို့သက်သည်ဖြစ်၍ ခံတွင်းကိုဖွံ့ဖြိုး၍ ခြေတစ်ဖက်ဖြင့်ရပ်၏။ (၅၅၀။ ၂—၁၆၉။ ညောင်ကန်။) ပွဲမူအောင်လိုက်/ ----, so they (the birds) went to their feeding ground. That sinner when they went away ate his bellyful of their eggs and young, and when they came again he stood **calmly** on one foot with his mouth open. (The Jataka: Vol. III & IV: Book VI: p-170)
- “ယွဲသာခ၊ မွေးတိမင်ပေါ်ဦးကကိုဟာ” သိုင်သွာန်သာခရာ။ သာခလောင် ကွပ်သွေးသို့မြတ်စွာ။ (၅၅၀။ ၈—၄၄၅။ ၃—၆၉၃။ အစွဲ့။) ပွဲမူဗာ/ ထိုအခါ နိုင်းမောင်းကြီးသည် စစ်သူကြီးသာခ ကို “သာခ၊ သင်သည် ဤပေါ်ဦးကကို သိပြီလော” ဟုမေးတော်မှု၏။ ထိုသာခသည် ဆိတ်ဆိတ်နေသည်ဖြစ်၏။ (၅၅၀။ ၂—၆၅၀။ ညောင်ကန်။) ပွဲမူအောင်လိုက်/ Then the king asked him, “Well, Branch, do you recognise this man Pottika?” He (Branch) **was dumb**. (The Jataka: Vol. III & IV: Book X: p-27) (was dumb = was silent)
- “ယွဲသိုင်မပြု၊ ပွဲဘဝမတဲ့တော်ကိုလောင် ပွဲကာလပိုမန်မွေ့ပါလတံ့ရှု မိန့်အစာဒိသာပါမောကွော် ဟိုကုမရှာတ် ‘ပွဲကာလလွှဲဟ်ရွှေ့ရှု ကောန်တလအဲချို့တ်အာတဲ့ရာ’ လူစွဲရတ်ခဲ့ရာ’ ဂလာန်ရှု မရှာတ်ဟွာပေါ်ဦးလွှဲဟ်ရွှေ့ရှု ‘ကာလကောန်ပိုမသွာတ်တံ့ရှု ဒေးပကာဂစိုတ်မှုးရှု ဟွှေ့မွဲသွေး’ ရှုစွဲမရှာတ်ဟို တဲ့ ပွဲကာလလွှဲဟ်ရွှေ့ရှု မူရှုမရှာတ်သွားပေါ်ဦးနှံတွေ့နေရော” ကျိုးပြုဟိုတဲ့ ကွပ်သွေးသို့မြတ်စွာ။ (၅၅၀။ ၈—၄၄၇။ ၂—၁၅၅။ အစွဲ့။) (ကွပ်သွေး = ဆိတ်ဆိတ်နေသည်)

- ကာလဏ်သိသိရှင် အကြိုစရဲဘပ်အလမ္မာသာ နွေးကတာရှင် နှိုက်လအိတ်မဟုသော် အလမ္မာသာကူးပို့ချို့ဖွင့်ရ။ ဂလာန်လူသိသိရှင် ဂုံမိုင်တဲ့ ဒုတိမစပ်အားလုံးကာမဂ္ဂနှင့် တိကေတ်တဲ့ ——။ (၅၅၀။ ၈—၂၄၃။ ၈—၃၄၅။ အစွဲ့။) ပူးမူး/ ခြေဖျားမှစ၍ ဆုံးတိုင်အောင် မိမိရှုံးအထူးကို လူသိသိရှင်ရသေ့ ချိုးမွမ်းပြောဆိုသည်ရှိသော် အလမ္မာသာနတ်သမီးသည် ဆီတိဆီတ်နေလျက်၊ — ထိုလူသိသိရှင် မိန်းမောတွေဝေသည်၏ အဖြစ်ကို သိ၍ ——။ (၅၅၀။ ပၢ—၈၇/၈၈။ ညောင်ကန်။)

### ကူပ်+ (Compound Verbs)

‘ဆီက်ကူပ်’၊ ‘ရွှေအိုကူပ်’၊ ‘ဇတ်ကူပ်’၊ ‘နိုအိုကူပ်’၊ ‘မင်ကူပ်’၊ ‘အောပ်ကူပ်’၊ ‘ကူပ်ကလင်’၊ ‘ကူပ်သို့တ်’၊ ‘ကူပ်ဇော်’/ ‘ကူပ်ဇို့’

- ကျို့တုန် ဂလာန်ပွန်ဂတ်း နှုံးကတီသိုင်ဗြို့ ဟွှာလိုင်ဗြို့တဲ့ “ကာဒီသိုင်ဗြို့ ဓားဟွှားရွှေပ်ကိုအဲရဲ” ဂေတဲ့ သို့စ်စ်င်တူရှု့ စသတိက်ကူပ်ဖွင့် ပူးရိုံးဟုံးမထိုက်တော်ရှု့။ (၅၅၀။ ၈—၁၅၂။ ၂—၄၂၈။ အစွဲ့။) ပူးမူး/ မြေခွေးသည်လည်း ခြေသံ့မင်ယ်၏အထူး စကားတုံးကိုမရ၍ “ယခုအခါ၌ ခြေသံ့မင်ယ်သည် ငါအားအမျက်ထွက်၏” ဟု နှုံးမသာယာခြင်းသို့ရောက်၍ ဖလ်ဂူသို့ဝင်၍ အိပ်၏။ (၅၅၀။ ၃—၉၉။ ညောင်ကန်။) ပူးမူးအောင်လိုက်/ The Jackal, finding that no answer came (from the Lioness), felt sure she cared nothing for him; so back he went to his Crystal Cave, and lay down in much misery. (The Jataka: Vol. I & II: Book II: p-5) (ဝေါဟာရမန် ‘ကွပ်’ ဒွဲစွဲရှု့ ပူးမူးကို ပူးမူးအောင်လိုက်ကို အဓိပ္ပာယ်ဟွှာကတ်ရှု့။ ‘ဆီက်ကွပ်’ မူးစွဲ၊ ‘ဆီက်သို့တ်ဖွင့် ဟွှားဟွှားရွှေပ်ကိုအရောင် ဟွှားဟွှားရွှေပ်ကို’ ကေတ်အဓိပ္ပာယ်မာန်ရှု့။)
- ဂျကျားတုန် ပအင်းမယဲတဲ့ ဟိုလဝ်ကိုဗြို့ကမွောန်တံ့ရှု့တဲ့ ဆီက်ကူပ်ဖွင့်ရှု့။ (၅၅၀။ ၈—၂၈၁။ ၃—၆၃။ အစွဲ့။) ပူးမူး/ ထိုမိဖုယားသည် နက်ဖြန် နာသောအခြင်းအရာကိုပြု၍ အလုပ်အကျွေးတို့အား အမှတ်ပေး၍ အိပ်၏။ (ညောင်ကန်။/ ၅၅၀။ ၃—၅၀၉။) ပူးမူးအောင်လိုက်/ Next day, the queen lay down, as though ill, giving instructions to her maidens. (The Jataka: Vol. I & II: Book III: p-269) (‘ဆီက်ကွပ်’ = ‘ဆီက်သို့တ်ဖွင့် ဟွှားဟွှားရွှေပ်ကို’)
- ဒြောနနှီယ်ရှု့ ပူးမြော်တွဲရှု့ ပြေားလဝ်မိက်ဗြို့မဇော်ဝါရှု့တဲ့ ဆီက်ကူပ်ဖွင့်ပူးတို့ရှု့။ မို့ဟ်ဂမြို့င်ဗို့ ကူးပို့ နိုင်ဗြို့နှီယ်ရှု့တဲ့ ညားမိုင်ဖွင့်ရှု့။ (၅၅၀။ ၈—၃၈၅။ ၃—၄၀၁။ အစွဲ့။) ပူးမူး/ နို့ ယသမင်သည် တစ်ခုသောချုံ့၌ မိဘတို့ကိုယူ၍ မြော်ဝါရှု့။ လူတို့သည် အထူးထူးသော ကာလက်နက်စွဲကိုင်ကုန်လျက် များစွာနှိပ်စက်ကုန်၍ ချုံတို့ကိုရှိက်ကုန်၏။ (၅၅၀။ ၈—၁၇၂။ ညောင်ကန်။)

- (ကုသိုလေစိသတ်) စသိုင်အရှိုဗာန်တဲ့ ရွှေတန်ခိုင်ရ။ ကျွဲမအန်တကိုသီလမွဲရှု စော်ကြုံင် ပူးထ မောင်ကတော်ဟောဓိသတ်၏ ပုမပအာမဓယ်နှင့် ဆုံးပရ။ ဟောဓိသတ် သိုက်ရန်က်ဗောင် ၃ ပေကွာပါရမိတဲ့ ရွှေကုပ်ခိုင်ရ။ (၅၅၀။ ၈-၂၇၃။ ၃-၃၇။ အစွဲ့။) ပူးမူးဗာ/ (ဘုရား လောင်းရသေးသည်) ချာန်ကစားခြင်းကို ကစားလျက်နေ၏။ ——၊ ဘုရားလောင်းသည် အ လွန်လျှော်လျှော်ရသတ်။ ဥပေကွာပါရမိကို ဖြည့်သတ်။ ထိုဘုရားလောင်းသည် ကျောင်း တံခါး၌နေစဉ် တရာ့သော သီလမရှိသော ပြစ်မှားတတ်သောမျှက်သည် လာလတ်၍ (ဘု ရားလောင်း၏)နားပေါက်တို့၌ အိုးကတ်ကို သွင်းသောအမှုကို ပြ၏။ ဘုရားလောင်းသည် မမြစ်မှု၍ လျှော်လျှော်လျှော်နေ၏။ (၅၅၀။ ၃-၄၆၉/၄၇၀။ ညောင်ကန်။) (ဝေါဟာရမန် ‘ကွဲပ်’ ဒွဲခွဲ့ရှု ပူးမူးဗာရှု အမိပါယ်ဟွာပြာကတ်ရ။ ‘ဂွဲအ်ကွဲပ်’ မူးစွဲ ‘ဂွဲအ်သို့တ်ဒွဲ့င် ဟွာပို့မွဲ သား ဟွာပျို့ကျော်’ ကေတ်အမိပါယ်မာန်ရ။)
- သိုင်္လန်ညာတ်ကေတ် ဒဏ်သိုင်္ပတဲ့ သိုက်ကိုအိန်လမျှို့ရှုတဲ့ သိုင်္လန်စွဲကြုံင်တဲ့ ပရ်ဗမ္း တဲ့ ‘အဲစံတ်သီလည်း’ ချုပ်တဲ့ ပြာ်အာဇာရောင်ဖေအံ့ဌုံး(ကွာ)တဲ့ အော်ကုပ်ခိုင်ရ။ ဖေအံ့ဌုံး ညာတ်ဗမ္းတဲ့ သွာန်တို့ရာ၊ “ယွဲဗမ္း၊ မူးပို့က်မွဲ့နှံတဲ့ မကြုံဒတ်ခိုင်ရော” ဖံ့သွာန်။ (၅၅၀။ ၈-၃၁၆။ ၃-၁၇၈။ အစွဲ့။) ပူးမူးဗာ/ သီကြားမင်းသည် ဆင်ခြင်လတ်သော် ထို အကြောင်းကိုမြင်၍ ယုန်မင်းကိုစုစုပေါင်းအံ့ဌုံး ရေးဦးစွာ ဖျော်နေရာသို့သွား၍ ပုဂ္ဂိုးအသွင် ဖြင့် ရပ်၏။ “ပုဂ္ဂိုး၊ အဘယ်အကျိုးငှာ ရပ်သနည်း” ဟု (ဖျော်။)မေးလတ်သော် —။ (၅၅၀။ ၃-၆၄၈။ ညောင်ကန်။) ပူးမူးအောင်လိုက်/ At this splendid display of virtue, Sakka's white marble throne manifested signs of heat. Sakka on reflection discovered the cause and resolved to put this royal hare to the test. First of all he went and stood by the otter's dwelling-place, disguised as a brahmin, and being asked why he stood there, -----. (The Jataka: Vol. III & IV: Book IV: p-36) (ဝေါဟာရမန် ‘ကွဲပ်’ ဒွဲခွဲ့ရှု ပူးမူးဗာကို ပူးမူးအောင် လိုက်ကို အမိပါယ်ဟွာပြာကတ်ရ။ ‘ဒတ်ကွဲပ်’ မူးစွဲ ‘ဒတ်သို့တ်ဒွဲ့င် ဟွာပို့မွဲသား ဟွာပျို့ကျော်’ ကေတ်အမိပါယ်မာန်ရ။)
- “ဂစ်ကွဲင်ဟိုက်မွဲ့ရှု ကိုပသိုင်ရ” (ဂစ်ဂွဲ့မြိုင်း။) ခို့သိုင်တဲ့ရာ၊ ပူးကာလရှု သာ်ံ့ဂစ်မွဲ့ ဟို တို့နှုန်း၊ “ကိုကွဲင်ဟိုက်ပသိုင်ဗမ္းရှု အဲဂရ်လို့ညားဂွဲ့မြိုင်ညိုအံ့ဌုံး” “ဂရင်လို့ရ” ညားဂွဲ့မြိုင်း။ ဂ စံ့ရှု ပြုဟိုအာမွဲဝါ ပြုဟိုအာဝါဝါ နိုအ်ကုပ်ခိုင်အို့ရ။ ပြုဟိုပောင်ပိုဝါတဲ့ ကာလရှု ခွဲ့မွဲ့ကျော် ဟိုတို့နှုန်း၊ ——။ (၅၅၀။ ၈-၂၇၀။ ၃-၂၉။ အစွဲ့။) (ဒိုအ်ကွဲပ် = ဒိုအ်သို့တ်ဒွဲ့င် ဟွာပို့မွဲသား)
- သိုင်္လန်တုန် ကမာင်ချင်သွင်းအစံ့ဟတ်၏ သိုက်ရှု စလ်လုပ်ကြုံင် ပူးချင်ရှုရ။ ညားချင် ဂွဲ့မြိုင်ညာတ်တဲ့ ဖေက်ရှုံးကို လုပ်အာပွဲသွဲလကုတဲ့ ဒဝ်လဝ်တရင်ရ။ မံ့င်ကုပ်တံ့ခိုတ်ရ။ ကျိုး ဒမျိုင်ရှုတုန် သိုက်မှုမပြုဟ်ပြုဟ်ရှုံးပတ်တဲ့ ဘကမှုတ်ညားအိုတ်ရ။ (၅၅၀။ ၈-၄၆၉။ ၂-၁၆၂။)

အစွဲ့။) ပူမူဗာ/ သိကြားမင်းသည်လည်း တဆယ့်ရှစ်တောင်ရှီသော မြို့တံ့ခါးကို ခုန်လား၍ ခွေးနက်ကြီးနှင့်တကွ မြို့တွင်းသို့ဝင်၏။ လူတို့သည် ကြောက်လန်းကုန်သဖြင့် ပြေးကြကုန်၍ အိမ်တွင်းသို့ဝင်၍ ပုန်းကုန်၏။ ခွေးနက်ကြီးသည်လည်း မြင်တိုင်းမြင်တိုင်းကုန် သော လူတို့ကိုလိုက်၍ ပြင်းစွာထိတ်လန့်စေလျက်၊ ——။ (၅၅၀။ ၈၃—၉၆။ ညောင်ကန်။) ပူမူအောင်လိုက်/ But Sakka overleapt the wall, eighteen cubits in height, and with his hound stood within the city. The people in terror ran away into the houses, and made the doors fast. (The Jataka: Vol. III & IV: Book XII: p-113)

- (ဟောမိသတ်) ကြောက်လန်းသည် စုံလင်သပိုင် မူးပန္တသာရှုတဲ့ နှဲဟံ့ဖို့ခိုင်းခြင်ရှု ပူကာလရှု နှုန်းခု သပပ်မြေပို့ကြောင် နှုန်းပရပ်ကလော်မြို့က်မွဲတဲ့ ရှုက်လောပ်အာသပိုင်ကြသို့ရှုတဲ့ အောပ်ကွဲပ် = အောပ်ခိုင် ဟွှာဗျပါင် ဟွှာပချီကျော် ပူမူဗာ/ (နိဂုံးသည်) ကဋ္ဌာန်၏အဖြစ်ကိုသိ၍ သေခြင်းမှ အလွန်ကြောက်ရကား မြို့မှုတွက်၍ မြစ်ဆိပ်သို့ပြေးလေ၏။ ကဋ္ဌာန်သည်လည်း ထိုနိဂုံးကိုဖမ်းအုံဟု လိုက်၏။ ထိုအခါ ဘုရားလောင်းသည် ရသေ့ဖြစ်၍ ——၊ ရေသနပ်ကိုဝတ်၍ လျှော်တေသက်နှုန်းကို ထားပြီးလျှင် မြစ်သို့သက်၍ ရေချီး၏။ နိဂုံးသည် “ဤရဟန်းကိုမို့၍ အသက်ကိုရပါအဲ” ဟုပကတိအသွင်ကို စွန်းပြီးလျှင် ပထ္မားတုံးအသွင်ကို ဘန်ဆင်း၍ လျှော်တေသက်နှုန်းကြားသို့ဝင်၏။ (၅၅၀။ ၃—၁၉။ ညောင်ကန်။) ပူမူအောင်လိုက်/ Now the Bodhisatta was a recluse, ----- putting on a wet cloth and doffing his garment of bark; and he was bathing in the river. “I will make this recluse,” thought the Serpent, “the means of saving my life.” Putting off his own proper shape, and assuming the form of a fine jewel, he fixed himself upon the bark garment. The Garula in full pursuit saw where he had gone; ----. (The Jataka: Vol. I & II: Book II: p-10)
- ပူပယာ့စွဲညီ သို့င်ကိုမြို့ဟင်တိတ်ဗုပ်ဗုပင် ကွဲပ်ကာလင်ပူ့ဘာတအံ့ဂးရှု။ ——။ (ထေရ်စီဇက္ခ မဟိုခြင်အရောင်း) —— ပူကာလရှု မြို့ဟင်ဗုပ်ဗုပင်တံ့ကြုံ ကွဲပ်ကာလင်ခြုံင်ရှု။ (၅၅၀။ ၈—၂၃။ ၃—၂၂။ အစွဲ့။) ပူမူဗာ/ (မင်းသည်) ထိုအခါ၌ “ရဟန်းတို့၏စကားကို နားထောင်ကုန်လော” ဟု သူလျှို့ယောကျားတို့ကို စေ၏။ ထိုသူလျှို့ယောကျားတို့သည် ထိုအခါမှစ၍ မင်းစေတိုင်း ပြုကုန်၏။ ——။ ထိုသူလျှို့ယောကျားတို့သည် ထိုနှစ်ပါးကုန်သော မထေရ်တို့၏စကားကို နားထောင်လျက် ရပ်ကုန်၏။ (၅၅၀။ ၃—၅၁၉။ ညောင်ကန်။) ပူမူအောင်လိုက်/ Then the king despatched couriers, bidding them listen to the converse of the Brothers at a suitable time. ----- Now just then the couriers stood listening to their talk. (The Jataka: Vol. I & II: Book III: p-275)
- ဂြို့ဘဂမြို့င်း ချုံသုင်းဥ်ဒေါက်မှက်ဖြာတဲ့ ချုံဗ္ဗာတဲ့ ချုံဒိုင်ထလော်တဲ့ ပူ့ချုံဗြို့ အတ်တရာ။ ချုံဗြို့သို့၍ ဥ်မှက်ဖြာတ်မနဲ့ကုရှု့ရှု့ ချုံသုင်တဲ့ ချုံကွဲပ်သို့၍ ခြုံဗြို့အိုတ်ရှု။

(၅၅၀။ ၈—၁၃။ ၂—၅၁၉/၅၂၀။ အစွဲ့။) ပဲမူး/ ဟိမြည်းတို့သည် မှုဒရက်ဖတ်ကိစစ်သောအရည်ကို သောက်ရခြင်းကြောင့် ယစ်ကုန်သည်ဖြစ်၍ ခန်းလွှားပေါက်ကန်ကုန်သော အားဖြင့် မြည်ကုန်လျက် သွားကုန်၏။ သိန္တဝအမျိုးမြို့ဖြစ်ကုန်သော သိန္တာမြင်းတို့သည်ကား အေားဖြစ်သော အဖျော်ရည်ကို သောက်ကုန်၍ အသံကင်းကုန်လျက် ဤမြတ်သက်စွာနေကုန်၏။ မရွင်မြေးကုန်။ (၅၅၀။ ၃—၁၃၃။ ပေါ်လိုက်) ပဲမူအောင်လိုက်/ “Look there! How mad these donkeys are from that sorry drink! How they bray, how they caper? But those fine thorobreds that drank the strong liquor, they **make no noise**; they are **perfectly quiet**, and jump not at all. -----.” (The Jataka: Vol. I & II: Book II: p-66)

- တွေဟ်နဗုံစချုံ့ရှုံး သတ်မ်္မားပော်ကော်တဲ့ ညားကေတ်နှင်သကိုဟ်စတ် ပဲမူး/ မြင်းတို့၏ ကနဲ့ကျက်မဲ့ ပဲမူချာန်ရှုံး နေ့ကြုံနှင့်ဆုတဲ့ ခုံးသော်ရှုံးမဲ့မြဲသော်တဲ့ ခုံးဖြေပိတို့န်အာဆုတဲ့ ခုံးရှုံးခြင်းပဲကွာင်ဆုရှုံးတဲ့ ခုံးစတ်မ်္မား/ သတ်မ်္မားမဂ် ပြဟ်နေ့အာဆုတဲ့ ခုံးရှုံးတဲ့ ခုံးပဲ့ပဲ့မဲ့မဂ်ရှုံး၊ မ မှုံသို့သော်ရှုံးရှုံး ဒတ်နေ့အာသို့ဖော်တို့တဲ့ ကနဲ့ရှုံး ကာဏ်ပိုင်းခြင်း ညံ့ငါးမကျွေပြုပွဲလို့ကသာပ်ကို သို့မစံင်တူတရ်နှင့်တဲ့ ကာဏ်ပိုင်းရှုံးရှုံးရှုံး (၅၅၀။ ၈—၁၇၆။ ၂—၄၉၇။ အစွဲ့။) (ကွပ်ဇံ = ကွပ်ဇော်။/ ဇော်—ဇံ = ကသပ်ဟွဲစိုပ်ဒတဲ့ ရှင်ရွှေဖြေဟံ့တ်။) ပဲမူး/ မြင်းတို့၏ အကျိုးငှာ ကုလားပဲတို့ကိုပြုတ်ပြီးလျှင် ဆောင်ခဲ့ကုန်၍ မြင်းစားခွက်၌ ထည့်ကုန်၏။ ဤ ယျာဉ်၌ မျောက်တို့တွင် တရာ့သောမျောက်သည် သစ်ပင်မှုဆင်း၍ ထိုမြင်းတို့စားခွက်မှ ကုလားပဲတို့ကိုယူ၍ ခံတွင်းကိုပြည့်စေပြီးလျှင် လက်တို့ဖြင့်ယူ၍ ခန်း၍ သစ်ပင်၌ထိုင်လျက် စားအုံသောငှာ အားထုတ်၏။ ထိုအခါ့်စားစဉ် ထိုမျောက်၏လက်မှ ကုလားပဲတစ္ဆောင်းမြော်ကျေ၏။ ထိုမျောက်သည် ခံတွင်းဖြင့်ငွေး လက်ဖြင့်ငွေး ယူအပ်ကုန်သော အလုံးစုံကုန် သော ကုလားပဲတို့ကို စွန်ပြီးလျှင် ဆင်းသက်၍ ထိုကျေလေသော ကုလားပဲတစ္ဆောင်းသာ လျှင် ကြည့်လတ်သည်ရှိသော် ထိုကျေလေသော ကုလားပဲတစ္ဆောင်းကို မပြုတ်သာလျှင် တဖန် သစ်ပင်သို့တက်၍ တရားတွေ့ရာ၌ တထောင်သောဥစွာမှ ရုံးသောသူကဲ့သို့ စိုးရိမ်လျက် မျက်နှာမသာသည်ဖြစ်၍ သစ်ခက်၌နေ၏။ (၅၅၀။ ၃—၁၀၅။ ပေါ်လိုက်။) ပဲမူအောင်လိုက်/ At that moment the people had steamed some peas for the horses, and poured them out into a trough. One of the monkeys that lived in the park jumped down from a tree, filled his mouth and hands with the peas, then up again, and sitting down in the tree he began to eat. As he ate, one pea fell from his hand upon the ground. Down dropped at once all the peas from his hands and mouth, and down from the tree he came, to hunt for the lost pea. But that pea he could not find; so he climbed up his tree again, and **sat still**, very **glum**, looking like some one who had lost a thousand in some lawsuit. (The Jataka: Vol. I & II: Book II: p-52) (to sit still = ရွှေအုံခြင်းပွဲချုံး။ ရွှေအုံလိုင်းခြင်း/ to be glum = ဇံ/ဇော်။ ရှင်ရွှေဖြေဟံ့တ်။)

**ကွပ်ကွပ် (ကြိုဝ) — သူ့တ်သူ့တ်။ သူ့တ်သူ့တ်ပြု။  
တ်တ်တဆိတ်။ ခိုးကြားငါးစုံက်။  
quietly, secretly**

- “ယွဲသိုင်မပြီ၊ ပွဲကာလမတဲ့တော့ ကျွဲ့မြန်မွှေ့ရှု ခေါ်ကျောပ်ကဝန်လဝ်ဗာတဲ့ ခံ့ဒေါ်ကိုဖွံ့တဲ့ “အဲဟံ့စလမျိုးည်း” ခံ့ဂုံးတဲ့ ခံ့တိုက်တ်ပွဲရှုရှုရှု။ ကာလမြှေ့တံ့တ် ပုံ့တ်မလဲအာတဲ့ ဖွံ့ကွက်ကို ဖွံ့ပြုကို ကောန်ဖွံ့တံ့တ်ကို ခံ့ကွတ်ရပ်စကွပ်ကွပ်တဲ့ ဒွဲထာန်ပိုက်စိုက်ရှုရှုရှု ခံ့အာကွံ့ရှု။” (၅၅၀။ ၈-၅၂၈။ ၉-၆၁၁။ အစွဲ့။)

((((((((((((((( )))))))))))))

## ကြေကောတ်

ဝါဟာရ ‘ကြေကောတ်’ ဒု ပွဲအဘိဓာန်အွာဟာလီဒော် ကိုလဝ် n. aromatic powder for the toilet ရဲ၊ အဓိပ္ပာယ်ဒု “ကနိုက်မြေမော် သွက်ရှုံးဟုံး/သိုဝ်” ဗတ်ဘာသာဇာမူး “ရေချိုးခန်း/အိမ်သာသုံး အမွှေးနံ့သာမှုန်း” မြန်ရဲ။ အတိုင်အွာဟာလီဒော်မက်ဗုလဝ်ဒု အဓိပ္ပာယ်ကွန်တွင်းမြှင့်ပွဲမလောန်၊ အဓိပ္ပာယ်ဟွံ့ချိုက်ပောင် အဓိပ္ပာယ်ဒောက်ဒုံးမြှင့်တဲ့ ထောက်ကိုဒေးဖန့်ကြုံကြုံပောင်အာရဲ။ ဗွဲစွဲတဲ့မူးရှုတုန် ဝါဟာရ ‘ကြေကောတ်’ ဒု ဗွဲဒုံ့နာမ်းရှု မွှံ့အဓိပ္ပာယ် ‘ကနိုက်’/‘နှီးက်’ သာ်ကူးအိုတ်သို့ရဲ၊ ‘ကနိုက်မြေမော်’ ကို ‘ကနိုက်တွော်သွားသွား ဟွံ့သေင်ကိုမြေမော်’ ကို လုပ်လိုပ်မာန်ဖုန်ဖုန်တ်ရဲ။ ဒေးပံ့က်ဖလဲ့အဓိပ္ပာယ် ဗတ်အောင်လိုက်မူး n. dust, or powder of any kinds, aromatic or unaromatic မြန်ရဲ။ ဝါဟာရ ‘ကြေကောတ်’ ဒု ဆဒုံ့နာမ်း(noun)မွဲသွေးဟွံ့သေင်၊ သို့မွဲဒုံ့နှုံးကြိုယာ(verb)မွဲလောင်စကာမာန်ဟောင်ရဲ။ ဗွဲဒုံ့နှုံးကြိုယာပွန်ရှု နဒုံ့ကြိုယာသွေး(a non-causative verb)မွဲကို သို့နဒုံ့ကြိုယာကာရိုတ်မူး ဒေးပံ့က်စကာမာန်ဟောင်ရဲ။ စကာမြော်နှုံးကြိုယာသွေး(a causative verb)မွဲ ရပ်စပ်စကာမာန်ရဲ။ စကာမြော်နှုံးကြိုယာကာရိုတ်မူး ဒေးပံ့က်စကာမာန်ဟောင်ရဲ။ ‘+ကြော်’ တဲ့ ပိုဒေးချို့၍ ‘ကြေကောတ်ကြော်’ မြန်ရဲ။ နဒုံ့ကြိုယာသွေး(a non-causative verb)ရှု မွှံ့အဓိပ္ပာယ် “မှုန်းမှုန်းညက်ညက်ဖြစ်သည်”/ “သိသိညက်ညက်ကြသည်” ဗတ်အောင်လိုက်မူး to be crushed to powder မြန်ရဲ။ ဗွဲဒုံ့နှုံးကြိုယာကာရိုတ်(causative verb)ရှု မွှံ့အဓိပ္ပာယ်ထုတ်ဗွဲမှုန်းမှုန်းညက်ညက်ဖြစ်စေသည်”/“သိသိညက်ညက်ကြစေသည်”၊ ဗတ်အောင်လိုက်မူး to crush (something) to powder မြန်ရဲ။ ဝါကျပယိုက်ကမ္မာင် အဲမရင်တွင်ထွေးလဝ်ဗွဲသွေးရွံ့ သွေးမလွှတ်တော် ကြက်ဂုံးသောင်ကွဲ့တွေးစို့တ်ဟောင်။